

ရက်စွဲ။ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် အဆိုပြုထားသည့် အမြတ်ဝေစု၊
အမြတ်ဝေစုခံစားခွင့်ရရှိမည့်အစုရှယ်ယာရှင်အဖြစ် အတည်ပြုမည့်ရက်နှင့် အမြတ်ဝေစုခံစားခွင့်မရှိသော
အစုရှယ်ယာဝယ်ယူသည့်ရက်တို့အား အသိပေးကြေညာခြင်း

မြန်မာသီလဝါ အက်(စ်)အီးဇက် ဟိုးဒင်းပတ်ဘလစ် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်မှ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့တွင် ကုန်ဆုံးသည့် ဘဏ္ဍာနှစ်အတွက် အဆိုပြုအမြတ်ဝေစုပမာဏကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၂၀) ရက်တွင် ကျင်းပပြုလုပ်သည့် ဒါရိုက်တာအဖွဲ့အစည်းအဝေးမှ သာမန် အစုရှယ်ယာတစ်စုလျှင် ကျပ် (၁၀၀) နှုန်းခွဲဝေရန် ဆုံးဖြတ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

၂၀၂၂ ခုနှစ်၊ မတ်လ (၂၃) ရက်နေ့တွင် Covid-19 ဗိုင်းရပ်စ် ပျံ့နှံ့မှုကို တားဆီးနိုင်ရန်အတွက် လူမှုရေး အကွာအဝေး လမ်းညွှန်ချက်များ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြားသက်ဆိုင်ရာအာဏာပိုင်များ၏ လမ်းညွှန်ချက်များနှင့်အညီ အွန်လိုင်းအသုံးပြု၍ ကျင်းပပြုလုပ်ရန် ရည်ရွယ်ထားသည့် နဝမအကြိမ်မြောက် နှစ်ပတ်လည် အထွေထွေအစည်းအဝေးတွင်လည်း အစုရှယ်ယာရှင်များအား အဆိုပါ အမြတ်ဝေစုပမာဏကို ခွဲဝေပေးမည်ဖြစ်ကြောင်း အသိပေးကြေညာသွားမည်ဖြစ်ပါသည်။

မြန်မာသီလဝါ အက်(စ်)အီးဇက် ဟိုးဒင်းပတ်ဘလစ် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်အနေဖြင့် အဆိုပါအမြတ်ဝေစုခံစားခွင့်ရှိသည့် အစုရှယ်ယာရှင်များကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့အထိ အရောင်းအဝယ်ပြုလုပ်ထားပြီး ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၄) ရက်နေ့တွင် အမြတ်ဝေစုခံစားခွင့်ရရှိမည့် အစုရှယ်ယာရှင်အဖြစ် အတည်ပြုမည့်ရက် (Record Date) နေ့တွင်ရှိသော အစုရှယ်ယာရှင်စာရင်းအရ သတ်မှတ်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

အစုရှယ်ယာရှင်များထံ အမြတ်ဝေစုခွဲဝေပေးမည့်နေ့ကို နဝမအကြိမ်မြောက်နှစ်ပတ်လည် အထွေထွေ အစည်းအဝေးကျင်းပပြီးသည့်နောက်တွင် အသိပေးကြေညာသွားမည် ဖြစ်ပါသည်။

၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့တွင် ကုန်ဆုံးသော ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၏ ဘဏ္ဍာရေးရှင်းတမ်းများကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၃၀) ရက် (ကြာသပတေးနေ့)တွင် ထုတ်ပြန်ကြေညာသွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်တွင် ကုန်ဆုံးသည့် ဘဏ္ဍာနှစ်အတွက် အမြတ်ဝေစုခွဲဝေခြင်း

	၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်တွင် ကုန်ဆုံးသည့် ဘဏ္ဍာနှစ် အတွက်
အမြတ်ဝေစုခံစားခွင့်ရရှိရန် နောက်ဆုံးဝယ်ယူရမည့်နေ့	၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် (အင်္ဂါနေ့)
အမြတ်ဝေစုခံစားခွင့်မရှိသော အစုရှယ်ယာဝယ်ယူသည့်ရက်	၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက် (ဗုဒ္ဓဟူးနေ့)
အမြတ်ဝေစုခံစားခွင့်ရရှိမည့် အစုရှယ်ယာရှင်အဖြစ်အတည်ပြုမည့် ရက်	၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက် (သောကြာနေ့)
အစုရှယ်ယာတစ်စုအတွက် အမြတ်ဝေစု	ကျပ် ၁၀၀
စုစုပေါင်း အမြတ်ဝေစုခွဲဝေသည့် ပမာဏ	ကျပ်သန်းပေါင်း ၃,၈၉၂.၉၁၅
အမြတ်ဝေစုထုတ်ပေးမည့်ရက်	ထပ်မံကြေညာပါမည်။

* အမြတ်ဝေစုခံစားခွင့်မရှိသောအစုရှယ်ယာဝယ်ယူသည့်ရက် (Ex-dividend Date) ဆိုသည်မှာ ရန်ကုန် စတော့အိတ်ချိန်းမှ သတ်မှတ်ထားသည့် စာရင်းရှင်းခြင်းနှင့် ပေးချေခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်း (T+3 Settlement) အရ အမြတ်ဝေစုရရှိရန်အတွက် နောက်ဆုံးဝယ်ယူရမည့်နေ့ရက်သည် အမြတ်ဝေစုခံစားခွင့် ရရှိမည့် အစုရှယ်ယာရှင်အဖြစ်အတည်ပြုမည့်ရက် (Record Date) မတိုင်မီ (၃)ရက် ဖြစ်ရပါမည်။ အမြတ် ဝေစုခံစားခွင့်ရရှိမည့် အစုရှယ်ယာရှင်အဖြစ် အတည်ပြုမည့်ရက် (Record Date) မတိုင်မီ အလုပ် ဖွင့်သည့် ရှေ့(၂)ရက်မှစ၍ အစုရှယ်ယာဝယ်ယူပါက အဆိုပါအစုရှယ်ယာအား ဝယ်ယူသူသည် ယခုအဆို ပြုထား သည့် အမြတ်ဝေစုကို ခံစားခွင့်ရရှိမည်မဟုတ်ပါ။

** အမြတ်ဝေစုခံစားခွင့်ရရှိမည့် အစုရှယ်ယာရှင်အဖြစ်အတည်ပြုမည့်ရက် (Record Date) ဆိုသည်မှာ အဆိုပါနေ့ရက်တွင် အစုရှယ်ယာရှင်စာရင်း၌ မှတ်တမ်းဝင်သော အစုရှယ်ယာရှင်များသည် အစုရှယ်ယာ ရှင်ရရှိမည့်အခွင့်အရေးများ (အမြတ်ဝေစုနှင့် နှစ်ပတ်လည် အထွေထွေအစည်းအဝေးတွင် မဲပေးခွင့်) ကို ရ ရှိမည်ဖြစ်ပါသည်။

"Record Date" ၏ အဓိပ္ပာယ်အားပိုမိုသိရှိနားလည်နိုင်ရန် YSX ၏ ရှင်းလင်းချက်ကို https://ysx-mm.com/en/notice-27062016_01/ တွင်ဖတ်ရှုနိုင်ပါသည်။



ထွန်းလွင်
Board Secretary

Date: December 21, 2021

Notice of Proposed Dividend for Financial Year 2020-2021, Record Date and Ex-Dividend Date

Myanmar Thilawa SEZ Holdings Public Co., Ltd (“MTSH”) hereby announces that the Company’s Board of Directors resolved at the meeting held on December 20, 2021 the proposed amount of dividend of Ks. 100 per ordinary share to be paid for the financial year ended September 30, 2021.

The proposed dividend amount will be formally announced at the 9th Annual General Meeting of Shareholders scheduled on March 23, 2022 to be held online, in accordance with the social distancing guidelines set by the Ministry of Health (MOH) and other relevant authorities in order to prevent the spread of the Covid-19 virus.

MTSH also announces-as identified through the General shareholders Confirmation provided by the Yangon Stock Exchange (“YSX”)-the last day to trade is February 1, 2022 and to be closed on February 4, 2022 (the “Record Date”), for the purpose of determining entitlement of shareholders to the proposed dividend.

The dividend payment date will be announced by MTSH after the 9th Annual General Meeting.

The company will release financial statements for financial year ended September 30, 2021 (FY 2020-2021) on 30th December 2021 (Thursday).

Dividend payment for the financial year ended September 30, 2021

	For the Financial year ended September 30, 2021
Last day to trade to entitle as a shareholder on record date	February 1, 2022 (Tuesday)
Ex-dividend date*	February 2, 2022 (Wednesday)
Record date**	February 4, 2022 (Friday)
Dividend per share	Kyat 100
Total dividend payout	Kyat 3,892.915 million
Dividend payment date	To be announced later

* Ex-dividend date – According to the clearing and settlement Business Regulation of Yangon Stock Exchange which is (T+3 Settlement), in order to own the share(s) of the company on the record date, the purchase transaction has to be executed on 3 business days before the record date. As the ex-dividend date is determined to be 2 business days before the record date, the shareholder that purchases the share(s) on or after the ex-dividend date will NOT be eligible to receive the dividend or vote at the AGM.

** Record date is the date on which a shareholder holding the share(s) of the Company is eligible to receive the dividend and has the right to vote at the AGM.

To understand more about “Record Date”, please read YSX’s explanation of “Record Date” at https://ysx-mm.com/en/notice-27062016_01/.



Tun Lwin
Board Secretary